

LPS တံခွန်ဖိစိမိအဂီၢ်တၢ်ကစီၣ်ဒုးသ့ၣ်ညါ 12/30/2020

လုၤခၢၣ်ပဒိၣ်ကွဲၤ LPS တံခွန်ဖိစိမိတဖၣ်,

ဖဲအံၤန့ၣ်မ့ၢ်ဝဲတၢ်ဒုးသ့ၣ်နီၣ်ထီၣ်က့ၤ တၢ်ဂ့ၢ်တၢ်ကျိၤလၢအရၢဒိၣ်တနီၤ ဒ်ပအိၣ်ကတဲၣ်ကတီၤယၢ်ပသးလၢတၢ်စး ထီၣ်ဝဲဒၣ် second semester တၢ်မၤလိန့ၣ်အကတီၢ်ခံကတီၢ်တကတီၢ်အသိးန့ၣ်လီၤ.

- ကွဲၤဖိလံာ်န့ၣ်လံာ်လၢ လၢယန့ၤအါရံၤ ၄ သီ - ၁၅ သီ
- ကွဲၤဖိတၢ်မၤလိမၤဒီးလံာ်တၢ်ဟံၣ်ဖျါတဖၣ် ဒီးတၢ်လဲၤထီၣ်လဲၤထီၣ်တၢ်ဟံၣ်ဖျါတဖၣ်
- တၢ်ဒုးသ့ၣ်နီၣ်ထီၣ်က့ၤတၢ်မၤလိမၤဒီးစီၤစ့ၤ/စၢၤစိတၢ် Remote Learning ဒီး တၢ်ယုထီၣ်အလံာ်ဒိ
- တၢ်ဟ့ၣ်နီၤလီၤတၢ်အိၣ်တၢ်အိၣ်သ့ၣ်တဖၣ်လၢပုၤမၤလိမၤဒီးစီၤစ့ၤ/စၢၤစိတၢ် ၁၀၀ မျးကယၢတဖၣ်အဂီၢ်
- တီၤထီၣ်ကွဲၤ တၢ်ထီၣ်ကွဲၤ 3/2 တၢ်ရဲၣ်လီၤကျဲၤလီၤဟံၣ်တၢ်ဆၢကတီၢ်လၢ third quarter တၢ်မၤလိသၢခွီ ထၢၣ်တခွီထၢၣ်အဂီၢ်
- တီၤထီၣ်ကွဲၤ တၢ်ဂီၢ်ခါတၢ်လိာ်ခိၣ်လိာ်ကွဲၤအတၢ်သိၣ်တၢ်သီ/တၢ်ဘျုးအကျိၤအကျဲတဖၣ်
- တၢ်အိၣ်ဆူၣ်အိၣ်ချ့ဘၣ်ပးဒီးသးတၢ်ဆိကမိၣ် တၢ်ဟ့ၣ်မၤစၢၤလၢမိၢ်ဟံၣ်တဖၣ်အဂီၢ်
- ထံဖိကီၢ်ဖိ/ထံကီၢ် တၢ်မၤသံလီၤသး တၢ်ဒီးသဒၢ Lifeline ပျံၤလၢတၢ်မၤပူၤဖျဲးသးသမူ

ကွဲၤဖိအလံာ်န့ၣ်လံာ်လၢ လၢယန့ၤအါရံၤ ၄ - ၁၅ သီ

ဖဲအံၤန့ၣ်မ့ၢ်ဝဲ ကွဲၤဖိအလံာ်န့ၣ်လံာ်လၢန့ၣ်လီၤ-

မုၢ်ဆၢၣ်/မုၢ်တနံၤ, လၢယန့ၤအါရံၤ ၄ သီ

- ကွဲၤတအိၣ်/ကွဲၤတထီၣ်ဘၣ် - သရၣ်/သရၣ်မုၢ်တၢ်သိၣ်လိတၢ်ရဲၣ်တၢ်ကျဲၤအမုၢ်နံၤ

မုၢ်ယုၣ်/မုၢ်ခံနံၤ, လၢယန့ၤအါရံၤ ၅ သီ

- ကွဲၤထီၣ်/တီၤသ့ၣ်တဖၣ်အိၣ်ဝဲဒၣ်လၢကွဲၤဖိခဲလၢၢ်အဂီၢ်.
- တီၤထီၣ်ကွဲၤ- ကရူၢ် A န့ၣ်ဟဲထီၣ်ကွဲၤလၢအနီၢ်ကစၢ်, ကရူၢ် B န့ၣ်မၤလိတၢ်လၢဟံၣ် remote န့ၣ်လီၤ.

မုၢ်ပျဲၤ/မုၢ်သၢနံၤ, လၢယန့ၤအါရံၤ ၆ သီ

- ကွဲၤထီၣ်/တီၤသ့ၣ်တဖၣ်အိၣ်ဝဲဒၣ်လၢကွဲၤဖိခဲလၢၢ်အဂီၢ်.
- တီၤထီၣ်ကွဲၤ- ကရူၢ် B န့ၣ်ဟဲထီၣ်ကွဲၤလၢအနီၢ်ကစၢ်, ကရူၢ် A န့ၣ်မၤလိတၢ်လၢဟံၣ် remote န့ၣ်လီၤ.

မုၢ်လၢ်ဇိၤ/မုၢ်လၢ်နံၤ, လါယနူၤအါရံၤ ၇၁သီ

- ကိုထီၣ်/တီးသ့ၣ်တဖၣ်အိၣ်ဝဲဒၣ်လၢကိုဖိခဲလၢၢ်အဂီၢ်.
- တီးထီၣ်ကို- ကရူၢ် B န့ၣ်ဟဲထီၣ်ကိုလၢအနီၢ်ကစၢ်, ကရူၢ် A န့ၣ်မၤလိတၢ်လၢဟံၣ် remote န့ၣ်လီၤ.

မုၢ်ဖိဖး/မုၢ်ယဲၢ်နံၤ, လါယနူၤအါရံၤ ၈၁သီ

- ကိုထီၣ်/တီးသ့ၣ်တဖၣ်အိၣ်ဝဲဒၣ်လၢကိုဖိခဲလၢၢ်အဂီၢ်.
- တီးထီၣ်ကို- ကရူၢ် B န့ၣ်ဟဲထီၣ်ကိုလၢအနီၢ်ကစၢ်, ကရူၢ် A န့ၣ်မၤလိတၢ်လၢဟံၣ် remote န့ၣ်လီၤ.

မုၢ်ဆၣ်/မုၢ်တနံၤ, လါယနူၤအါရံၤ ၁၁၁သီ

- ကိုထီၣ်/တီးသ့ၣ်တဖၣ်အိၣ်ဝဲဒၣ်လၢကိုဖိခဲလၢၢ်အဂီၢ်.
- တီးထီၣ်ကို- ကရူၢ် A န့ၣ်ဟဲထီၣ်ကိုလၢအနီၢ်ကစၢ်, ကရူၢ် B န့ၣ်မၤလိတၢ်လၢဟံၣ် remote န့ၣ်လီၤ.

မုၢ်ယုၢ်/မုၢ်ခံနံၤ, လါယနူၤအါရံၤ ၁၂၁သီ

- တီးဖိသၣ် K - ၈တီး ကိုစံၣ်လီၤ/ကိုပျံဆိထီၣ်
- ကိုထီၣ်/တၢ်မၤလိအတီးအိၣ်ဝဲဒၣ်လၢ ကတီးဆိကိုဖိ လၢအထီၣ်ကိုလၢဂီၤခိသ့ၣ်တဖၣ်အဂီၢ်န့ၣ်လီၤ. ကတီး ဆိကိုဖိလၢအထီၣ်ကိုလၢဟါခိအဆၢကတီးသ့ၣ်တဖၣ်န့ၣ်အကိုတထီၣ်ဘၣ်.
- တီးထီၣ်ကို- ကရူၢ် A န့ၣ်ဟဲထီၣ်ကိုလၢအနီၢ်ကစၢ်, ကရူၢ် B န့ၣ်မၤလိတၢ်လၢဟံၣ် remote န့ၣ်လီၤ.

မုၢ်ပျဲၤ/မုၢ်သၢနံၤ, လါယနူၤအါရံၤ ၁၃၁သီ

- ကိုထီၣ်/တီးသ့ၣ်တဖၣ်အိၣ်ဝဲဒၣ်လၢကိုဖိခဲလၢၢ်အဂီၢ်.
- တီးထီၣ်ကို- ကရူၢ် A န့ၣ်ဟဲထီၣ်ကိုလၢအနီၢ်ကစၢ်, ကရူၢ် B န့ၣ်မၤလိတၢ်လၢဟံၣ် remote န့ၣ်လီၤ.

မုၢ်လၢ်ဇိၤ/မုၢ်လၢ်နံၤ, လါယနူၤအါရံၤ ၁၄၁သီ

- ကိုထီၣ်/တီးသ့ၣ်တဖၣ်အိၣ်ဝဲဒၣ်လၢကိုဖိခဲလၢၢ်အဂီၢ်.
- တီးထီၣ်ကို- ကရူၢ် B န့ၣ်ဟဲထီၣ်ကိုလၢအနီၢ်ကစၢ်, ကရူၢ် A န့ၣ်မၤလိတၢ်လၢဟံၣ် remote န့ၣ်လီၤ.

မုၢ်ဖိဖး/မုၢ်ယဲၢ်နံၤ, လါယနူၤအါရံၤ ၁၅၁သီ

- ကိုထီၣ်/တီးသ့ၣ်တဖၣ်အိၣ်ဝဲဒၣ်လၢကိုဖိခဲလၢၢ်အဂီၢ်.
- တီးထီၣ်ကို- ကရူၢ် B န့ၣ်ဟဲထီၣ်ကိုလၢအနီၢ်ကစၢ်, ကရူၢ် A န့ၣ်မၤလိတၢ်လၢဟံၣ် remote န့ၣ်လီၤ.

ကွဲဖက်တက်မေးခင်းလက်တင်ပတ်ရှာတဖန်ဒီး တင်လဲထီၣ်လဲထီတင်ပတ်ရှာတဖန်

ဒ်အမှတ်ဝဲဒ်တင်ဒူးသ့ၣ်နီၣ်ထီၣ်တခါအသိးနဖိအကွဲဝဲတင်လဲထီဒ်ကွဲဖက်တက်မေးခင်းလက်တင်ပတ်ရှာတဖန်ဒီးတင်လဲထီၣ်လဲထီတဖန်လၢ ParentVue အပူၤ ဖဲလၢလၢယနုၤအါရံၤ ၁၂သီအလီၤခံန့ၣ်လီၤ. ကွဲသ့ၣ်တဖန်ကဆၢလီၤန့ၣ်ဝဲဒ်ဟံၣ်ဖိဖိသ့ၣ်တဖန်အလီၤပရၢဖဲလၢတင်မၤန့ၣ်တင်ဂ့ၢ်တင်ကျိၤအဝဲအံၤ/ဖဲလၢတင်ထံၣ်န့ၣ်တင်ဂ့ၢ်တင်ကျိၤကျိၤအဝဲအံၤသ့ၣ်လၢ ParentVue အပူၤန့ၣ်လီၤ.

နမှတ်အိၣ်ဒီး ParentVUE တင်ဂ့ၢ်တင်ကျိၤ account တခါဘၣ် ဒီးနမှတ်ဆၢမ့ၢ်လၢအိၣ်ဒီးအိၣ်ဒီးတင်ဂ့ၢ်တင်ကျိၤတခါန့ၣ်, ဝံသးစူၤဆဲးကျိးဘၣ်ဒီးနဖိအကွဲဝဲဒ်ဒီးလၢတင်ကမၤစၢၤနၢအဂီၢ်န့ၣ်တက့ၢ်. နမှတ်အိၣ်ဒီးမၤန့ၣ်ဘၣ်ကွဲဖက်တက်မေးခင်းလက်တင်ပတ်ရှာ မ့တမှတ် တင်လဲထီၣ်လဲထီတင်ပတ်ရှာတခါဂ့ၢ်တခါဂ့ၢ် လၢတင်ကိစိပံၣ်/ဖဲကျိးထူးထီၣ်န့ၣ်နၢလၢလံာ်က့ၣ်န့ၣ်, ဝံသးစူၤဆဲးကျိးဘၣ်ဒီးနဖိအကွဲဝဲဒ်ဒီး ဒီးအဝဲသ့ၣ်ကဟ့ၣ်လီၤနၢတခါန့ၣ်လီၤ.

တင်ဒူးသ့ၣ်နီၣ်ထီၣ်ကွဲဖက်တက်မေးခင်းစီၤစုၤ/စၢၤစိတ် Remote Learning ဒီး တင်ယုထီၣ်အလံာ်ဒီ

ကွဲဖက်တဖန်လၢအယုထီၣ်တင်လံာ်လၢကမၤလဲမေးခင်းစီၤစုၤ/စၢၤစိတ်လၢတင်မၤလဲနံၣ်ကတီၢ်ဝဲအံၤန့ၣ် ကဆဲးမၤလဲကဒီးတင်လၢဟံၣ်/မၤလဲမေးခင်းစီၤစုၤစၢၤစိတ်လၢ second semester တင်မၤလဲနံၣ်လၢခံကတီၢ်တကတီၢ်အပူၤန့ၣ်လီၤ. လၢတင်ယုထီၣ်လံာ်အဒိလၢတင်ကဘၣ်မၤပဲၤအီၤလၢတင်မၤလဲမေးခင်းစီၤစုၤစၢၤစိတ်အဂီၢ်, နမှတ်ယုထီၣ်လံာ်လၢနဖိကမၤလဲမေးခင်းစီၤစုၤ စၢၤစိတ်လၢဟံၣ် remote learning ထဲဒ်လၢ first semester တင်မၤလဲနံၣ်အဆိကတၢ်တကတီၢ်အဂီၢ်န့ၣ်, တလံာ်လၢနကမၤတၢ်နီၣ်တမံလၢနဖိကဆဲးမၤလဲမေးခင်းစီၤစုၤတင်လၢတင်မၤလဲနံၣ်ခံကတီၢ်တကတီၢ်အဂီၢ်လၢဘၣ်န့ၣ်လီၤ. ပကဆဲးပတ်နဖိလၢ remote learning ပုၤမၤလဲမေးခင်းစီၤစုၤတင်အပူၤန့ၣ်လီၤ. **နမှတ်အိၣ်ဒီးလၢနဖိကဟဲကတီၢ်အဂီၢ်ကွဲဖက်တင် ဒီးမၤလဲမေးခင်းတင်လၢ second semester တင်မၤလဲနံၣ်ခံကတီၢ်တကတီၢ် လၢ-အနီၢ်ကစၢ်န့ၣ်, ဝံသးစူၤဆဲးကျိးဘၣ်ဒီးနဖိအကွဲဝဲဒ်ဒီးလၢအဆိအချ့န့ၣ်တက့ၢ်.**

တင်ယုထီၣ်တင်မေးခင်းစီၤစုၤ/စၢၤစိတ်အလံာ်ဒီ Remote Learning Request Form အံၤအိၣ်ဝဲဒ်လၢပပုၤယုထီၣ်အပူၤဖဲလၢပအိၣ်လၢတင်ထီၣ်တင်ဆူးတင်ဆါတင်ပနီၣ်အလွဲၤဂီၤအဆၢကတီၢ်အံၤန့ၣ်လီၤ. ဟံၣ်ဖိဖိသ့ၣ်တဖန်ယုထီၣ်လဲလၢ-စးထီၣ်ခဲအံၤ မ့တမှတ်တဘျီဂ့ၢ်တဘျီဂ့ၢ်-လၢကဆိတလဲဝဲဒ်ဆူ တင်မေးခင်းစီၤစုၤ/စၢၤစိတ်လၢ Remote Learning ၁၀၀မျးကယၤပဲၤပဲၤလၢအဝဲသ့ၣ်အဖိအဂီၢ်သ့ၣ်န့ၣ်လီၤ. ဖဲလၢတင်မၤပဲၤထီၣ်ဝဲဒ်လံာ်အဒိ လၢတင်ကဘၣ်မၤပဲၤထီၣ်အီၤဝံၤအလီၤခံန့ၣ်, ကွဲကကိး လိတ်စိဒီးမၤလီၤတံၢ်ဝဲဒ်နတၢ်ယုထီၣ်န့ၣ်လီၤ. ဝံသးစူၤဟ့ၣ်ပုၤတင်ဆၢကတီၢ်လၢတင်ထီၣ်ကွဲဖက်တင်မၤန့ၣ် ခံသီလၢ ပပုၤမၤတင်ဖိက ကတၢ်ကတီၢ်ဒီး မၤန့ၣ်ဝဲဒ်နဖိအတၢ်ပီးတင်လီလၢအဝဲသ့ၣ်လိာ်ဘၣ်ဝဲဒ်တဖန်ဖဲလၢအဝဲသ့ၣ် ကစးထီၣ်တင်မေးခင်းစီၤစုၤ/မၤလဲတင်လၢဟံၣ် remote learning အဂီၢ်န့ၣ်တက့ၢ်. ကွဲကဆဲးကျိးဆဲးကျါဒီး နၢဖဲလၢ remote learning ကစးထီၣ်လၢနဖိအဂီၢ်န့ၣ်လီၤ.

ဟံၣ်ဖိယိဖိတဖၣ်, ခံကွၢ်စီၤကွၢ်/ကွၢ်ထံဆိကမိၣ် တၢ်ယုထၢအဝဲအံၤလီၤတၢ်လီၤဆဲး ဒ်သုတကဲထီၣ်လၢတၢ်သုး
ဝုၤသုးဝီၤ/ဆိတလဲဝုၤဝီၤတၢ်မၤလိတၢ်လၢ-နီၢ်ကစၢ် ဒီး မၤလိမၤဒီးစီၤစ့ၤ စၢၤစိတၢ်အဘၢၣ်စၢၤ ဒီးဒုးအိၣ်ထီၣ်
တၢ်ကီတၢ်ခဲ/တၢ်မၤတံၢ်တၢ်အဒိၣ်အအါလၢ နဖိအတၢ်လဲၤခိဖျိလၢတၢ်မၤလိမၤဒီးန့ၢ်တၢ်အပူၤတဂ့ၤအဂီၢ်န့ၣ်လီၤ.
မိၢ်ပၢ်ကဘၣ်ဟ့ၣ်လီၤဝဲဒၣ်တၢ်ပျဲ/ဟ့ၣ်အခွဲးဆူကွီ လၢကွီဖိတကၢကသုဝဲဒၣ်/ကမၤလိမၤဒီးစီၤစ့ၤ/စၢၤစိတၢ်လၢ
တၢ်အိၣ်သးသ့ၣ်တဖၣ်အဖိခိၣ် ဖဲကွီဖိဟဲထီၣ်မၤလိတၢ်လၢကွီပူၤတသ့ခိဖျိလၢ တၢ်မၤထီထီၣ်/မၤအါထီၣ်တၢ်အ
ဆၢကတီၢ် (၁၀သီ မ့တမ့ၢ်အါန့ၢ်ဒီး တဆံသီလၢကွီတၢ်မၤလိအမ့ၢ်န့ၢ်သီတဖၣ်). လၢတၢ်န့ၣ်လီၤကွၢ်/မၤန့ၢ်
တၢ်ယုထီၣ်လံာ်အဒိလၢတၢ်ကဘၣ်မၤပျဲထီၣ်အီၤ-

- တီၤဖိသၣ် K-၁၂တီၤ တၢ်ယုထီၣ်လၢတၢ်မၤလိမၤဒီးစီၤစ့ၤတၢ် Remote Learning အဂီၢ်လဲၤန့ၣ်လီၤ
ဖဲ-[K-12 Remote Learning Request](#)
- ကတီၢ်ဆိကွီဖိ တၢ်ယုထီၣ်လၢတၢ်မၤလိမၤဒီးစီၤစ့ၤတၢ်အဂီၢ်လဲၤန့ၣ်လီၤဖဲ [Early Childhood Remote Learning Request](#)

တၢ်ဟ့ၣ်နီၤလီၤတၢ်အိၣ်လၢ Remote ပုၤမၤလိစီၤစ့ၤတၢ်ဖိ ၁၀၀ မျးကယၤတဖၣ်အဂီၢ်

LPS အံၤဟ့ၣ်လီၤဝဲဒၣ်တၢ်အိၣ်တၢ်အိကလိလၢပုၤကွီဖိလၢအမၤလိတၢ်လၢ Remote တၢ်မၤလိမၤဒီးစီၤစ့ၤ/စၢၤ
စိတၢ် ၁၀၀ မျးကယၤပုၤမၤလိတၢ်ဖိသ့ၣ်တဖၣ်လၢအမၤလိတၢ်လၢကတီၢ်ဆိကွီ-၁၂တီၤ လၢတန့ၢ်အဂီၢ်လၢကဟဲ
ဟံးန့ၢ်ဝဲဒၣ်တန့ၢ်တဘျီဖဲမ့ၢ်ဆၣ်/မ့ၢ်တန့ၢ်အဆၢကတီၢ် (ထဲလၢနံၤသဘျူတဖၣ်န့ၣ်တၢ်တဟ့ၣ်လီၤတၢ်အိၣ်ဘၣ်)
စးထီၣ်လၢဟါခိ ၅း၃၀န့ၣ်ရံၣ်- ၆း၃၀န့ၣ်ရံၣ် ဖဲလၢတၢ်ဟံးပနီၣ်တၢ်လီၤသၢတီၤန့ၣ်လီၤ.

တၢ်ဟ့ၣ်နီၤလီၤတၢ်အိၣ်တၢ်အိကလိ ဆူညါတဘျီလၢ ပုၤမၤလိမၤဒီးစီၤစ့ၤစၢၤစိတၢ် Remote ကွီဖိလၢအမၤလိ
တၢ်လၢဟံၣ် ၁၀၀မျးကယၤပျဲပျဲသ့ၣ်တဖၣ်အဂီၢ်-ကမ့ၢ်ဝဲဖဲ မ့ၢ်ယုၣ်/မ့ၢ်ခဲန့ၢ်, လၢယန့ၢ်အါရံၤ ၅သီ, ၂၀၂၁န့ၣ်.

လဲၤဆူပုၤယဲၤသန့လၢကဒီးန့ၢ်ဘၣ်အါထီၣ်တၢ်ဂ့ၢ်တၢ်ကျိၤအဂီၢ်န့ၣ်တက့ၢ်. [Go to our website for more information.](#)

တီၤထီကွီ တၢ်ထီၣ်ကွီ 3/2 တၢ်ရဲၣ်လီၤကျဲၤလီၤဟံးတၢ်ဆၢကတီၢ်လၢ **third quarter** တၢ်မၤလိသၢခွီထၢၣ်တခွီထၢၣ်အဂီၢ်

တၢ်လၢအပိာ်ထွဲထီၣ်အခံအံၤမ့ၢ်ဝဲတၢ်ရဲၣ်တၢ်ကျဲၤတၢ်လံာ်ထီၣ်ကွီ 3/2 တၢ်ရဲၣ်လီၤကျဲၤလီၤဟံးတၢ်ဆၢကတီၢ်လၢ
တီၤထီကွီသ့ၣ်တဖၣ်အဂီၢ်ဖဲလၢပံးတၢ်မၤတၢ်/ပမၤဝဲ ကွီဖိအနီၣ်ဂံၢ် ၅၀မျးကယၤကထီၣ်ကွီလၢကွီပူၤ (ကွီဖိတ
ကရူၢ်ဘၣ်တကရူၢ်န့ၣ်ဒီးန့ၢ်ဘၣ်တၢ်သိၣ်လိန့ၣ်လိ/မၤလိဘၣ်တၢ် ၂၁သီ လၢ-အနီၢ်ကစၢ်) န့ၣ်လီၤ-

Week	Monday	Tuesday	Wednesday (PLC Day)	Thursday	Friday
January 4th	NO SCHOOL	A	B	B	B
January 11th	A	A	A	B	B
January 18th	NO SCHOOL	A	A	B	B
January 25th	A	A	A	B	B
February 1st	A	A	B	B	B
February 8th	A	A	A	B	B
February 15th	NO SCHOOL	A	A	B	B
February 22nd	A	A	A	B	B
March 1st	A	A	B	B	B
March 8th	NO SCHOOL	NO SCHOOL	NO SCHOOL	NO SCHOOL	NO SCHOOL

တီထွင်မှု တာဝန်ခါတလဲလိင်ခိင်လိင်ကွဲအတတ်သိင်တတ်သီ/တတ်ဘျူအကျိအကျဲတဖှ်

လုခတ်ပခိင်ကွဲ Lincoln Public Schools အိင်ဒီးတတ်မၤသကိးတတ်လံတတ်ဒီး Lincoln-Lancaster County Health Department လုခတ်-လဲနဲခဲစတတ်ကိးရှပ်ဟိင်ကဝီတတ်အိင်ဆူင်အိင်ချ့ဝဲကျိလု လၢတတ်ဟ်ဖျါထီင် တတ်ကစီင်တတ်ဂုတ်ကျိလုချးဆၢချးကတီၢ်လၢအဘၣ်ယးဒီးအဝဲသ့ၣ် တတ်ဂိၢ်ခါတလဲလိင်ကွဲအတတ်သိင်တတ်သီ/ တတ်ဘျူအကျိအကျဲတဖှ်န့ၣ်လီၤ. လုခတ်ပခိင်ကွဲ LPS ကစးထီင်ဒုးအိင်ထီင်တတ်သိင်တတ်သီတတ်ဘျူတတ်မၤအ ကျိအကျဲသ့ၣ်တဖှ် နဲတတ်ဟ်လီၤတတ်လံတတ်ဂုတ်အတတ်ကွဲဒ်အအိင်ဖျါလၢအဖိလတ်အသိး လၢကွဲဖိလၢအဂဲၤလိင် ကွဲသ့ၣ်တဖှ်ဒီးပုၤကွဲကိတတ်ဖိသ့ၣ်တဖှ်အဂီၢ်ဖဲလၢတတ်ပြုအဆၢကတီၢ်လၢပတတ်သ့ၣ်ထီင်သ့ၣ်တဖှ်အပူၤန့ၣ် လီၤ. လူၤပိၣ်ထွဲတတ်အိင်ဆူင်အိင်ချ့ဝဲကျိလုအတတ်ဟ့ၣ်ကူၣ်ဟ့ၣ်ဖးသ့ၣ်တဖှ် နဲတတ်ဟ့ၣ်ပုၤအခွဲး လၢတတ်မၤစ့ၤ လီၤတတ်ဘၣ်ယိၣ်ဘၣ်ဘီ တတ်ဆူးတတ်ဆါလၢအရၢလီၤအသး ဒီးဆဲးမၤဘၣ်/ဆဲးဂဲၤလိင်ကွဲဘၣ်လၢပတတ်ဂိၢ်ခါအ ဆၢကတီၢ်အံၤန့ၣ်လီၤ.

ပုၤကွဲကိတတ်ဖိတဖှ်

လၢတတ်ပြုတဘျီဘၣ်တဘျီအဂီၢ်န့ၣ် တတ်ဟ်ပနီၣ်ပုၤကွဲကိတတ်ဖိအနီၣ်ဂံၢ်အအါကတၢ်ကမ့ၢ်ဝဲ ၂၀၂၀စုၣ်စုၣ်လၢပုၤ ကွဲဖိလၢအဂဲၤလိင်ကွဲတဂၤအဂီၢ် (အခိပညီပုၤကွဲဖိလၢအဂဲၤလိင်ကွဲတဂၤန့ၣ်ကိးအဟံၣ်ဖိယိဖိသ့ၣ်ထဲခံၤ), ပုၤ လၢအကဟဲခံၤန့ၣ်ကဘၣ်မ့ၢ်ဝဲပုၤလၢအအိင်လၢဟံၣ်တဖျါန့ၣ်ယိအပူၤ, ဘၣ်ဆၣ်လၢတတ်အိင်သးတနီၤနီၤအဖိ ခိၣ်, ကဘၣ်စ့ၤန့ၣ်ဒီးအဝဲအံၤန့ၣ်လီၤ.

တၢ်လိာ်ဘၣ်လၢပုၤကွၢ်ကိတၢ်ဖိတဖၣ်/ဟံၣ်ဖိယိဖိကလူၤပိာ်ထွဲဝဲအဂီၢ်, လုၤခၢၣ်ပဒိၣ်ကိ LPS က ကတၢ်ကတီၤ/ကဟ့ၣ်လီၤဝဲဒၣ်ကျဲၤန့ၢ်လီၤဟးထီၣ်လၢတၢ်ပြၢသ့ၣ်တဖၣ်လၢအဘၣ်တၢ်မၤအီၤလၢပတၢ်လီၢ်တၢ်ကျဲ/ပကိၣ် ဇီးလၢတၢ်လီၢ်အဂၤ လၢတၢ်ကွဲးရဲၣ်လီၤပုၤတဂၤဘၣ်တဂၤအမံၤလၢအအိၣ်ဖျါလၢကိၣ်ဖိအ census form ထံဖိကိာ်ဖိအနီၣ်ဂံၢ်စရိအလံာ်ဒိပူၤ "as living in the home with the student ဇ်အအိၣ်ယုာ်လၢဟံၣ်တဖျါယိ/တပူၤယိဒီးပုၤကိၣ်ဖိ". တၢ်အဝဲအံၤမ့ၢ်ဝဲတၢ်ဂ့ၢ်တၢ်ကျိၤလၢကိၣ်သ့ၣ်တဖၣ်ဟ့ၣ်လီၤဝဲဒၣ်ဆူဟံၣ်ဖိယိဖိတဖၣ် ဖဲလၢကိတၢ်မၤလိနံၣ်စးထီၣ်ကိးနံၣ်ဒဲးအဆၢကတီၢ်န့ၣ်လီၤ.

ဒ်သိးပကတုၤထီၣ်ထီၣ်ဘးလၢတၢ်န့ၣ်ကျဲတဖၣ်လၢအဘၣ်ဃးဒီးတၢ်ဟံၣ်ပနီၣ်ပုၤကွၢ်ကိတၢ်ဖိအနီၣ်ဂံၢ်န့ၣ်, လုၤခၢၣ်ပဒိၣ်ကိ LPS ကဒုးအိၣ်ထီၣ်ဝဲဒၣ်တၢ်ဟံၣ်ပနီၣ်ဒ်အဖျါလၢလၢအသိး- (တၢ်ဆိတလဲလၢအကဲထီၣ်အသးသ့န့ၣ်ဒီးသန့ထီၣ်အသးလၢတၢ်မၤတၢ်လိာ်ကွဲးအလီၢ်အဒိၣ်အလဲ/အတြီၢ်ပုၤအနီၣ်ဂံၢ် ဇီးတၢ်မၤအသးအကလုာ်ကလုာ်တဖၣ်အဖိခိၣ်န့ၣ်လီၤ. တၢ်ဆိတလဲသ့ၣ်တဖၣ်န့ၣ်ကဘၣ်တၢ်ဆဲးကျိး ဆဲးကျါအီၤခိဖျါလၢကိၣ်သ့ၣ်တဖၣ်န့ၣ်လီၤ).

- ပုၤကွၢ်ကိတၢ်ဖိတဖၣ် = ပုၤတဂၤဂ့ၢ်တဂၤဂ့ၢ်လၢအသးနံၣ်လီၤဆိမ့ၢ်ဂ့ၢ်, လၢအပၣ်ယုာ်ဒီးဖိသၣ်ဆံး/ဖိသၣ်အိၣ်န့ၢ်, ဖိသၣ်လၢအဟးလိထီၣ်သိ, ဇီးဖိဒ်ဖိသၣ်တဖၣ်
- ဟံၣ်ဖိယိဖိအနီၣ်ဂံၢ်လၢအကကွၢ်ကိတၢ်လၢတၢ်ပြၢတဘျီဘၣ်တဘျီဖဲလၢတၢ်မ့ၢ်မၤတၢ်ပြၢန့ၣ်တၢ်ကပျဲန့ၣ်အီၤသ့ထဲလၢ -
 - Basketball ဖျါၣ်သ့ = 2 ဂၤ
 - Wrestling duals ပုၤကနိလိာ်သးခံဂၤ = 2 ဂၤ
 - Wrestling တၢ်ကနိလိာ်သးလၢဒိဖု မ့တမ့ၢ် အါန့ၢ်ဒီးတဖု = 0 နီတဂၤ
 - Swimming တၢ်ပျီထံ (ကိတၢ်ဖျါဘၣ်တဖျါ န့ၢ်လီၤထံၣ်လိာ်သးလၢခိၣ်ဖျါထီၣ်ပူၤ) = 1 ဂၤ
 - Swimming တၢ်ပြၢတၢ်ပျီထံလၢကိၣ်အါဖျါ = 0 ဂၤ
 - Diving ထဲလၢတၢ်ယုၤပြၢထံ = 2 ဂၤ
- ထဲဒၣ်လၢကိၣ်အတၢ်ဟံၣ်ပနီၣ် ကိအပုၤဂဲၤကလံာ်ဒီးပုၤဟ့ၣ်ဂံၢ်ဟ့ၣ်ဘါတၢ်သ့ၣ်တဖၣ်ကဒုးန့ၣ်တၢ်လၢကိၣ်အတၢ်ပြၢအကတီၢ်န့ၣ်လီၤ. လၢတၢ်အိၣ်သးတနီၤနီၤအဖိခိၣ်န့ၣ်, တၢ်ကပျဲလဲၤကွၢ်/တၢ်ကပျဲလဲၤန့ၣ်လီၤထဲဟံၣ်ဖိယိဖိခံဂၤန့ၣ်လီၤ.
- ပုၤကွၢ်ကိတၢ်ဖိတဖၣ်ကဘၣ်ဆုၣ်နီၤလၢအဝဲသ့ၣ်အဟံၣ်ဖိယိဖိဒဲး, ပုၤတဂၤစုာ်စုာ် ဇီးဟံၣ်ဖိယိဖိတန့ၣ်ယိန့ၣ်ဆုၣ်နီၤဘူးလိာ်အသးသ့ ဘၣ်ဆုၣ်မ့ၢ်ဟံၣ်ဖိယိဖိအဂုၤအဂၤန့ၣ်ကဘၣ်အိၣ်ယံၤလိာ်အသးယုခိၣ်ယိာ်န့ၣ်လီၤ.
- တၢ်လီၢ်တအိၣ်ဝဲဒၣ်လၢကိၣ်သ့ၣ်တဖၣ်ကဟံၣ်ဖိထီၣ်လိာ်အသးဒီးဆုၣ်နီၤတပူၤယိဘၣ်.
- ပုၤဟဲကွၢ်ကိတၢ်ဖိတဖၣ်လၢအသးနံၣ်အါန့ၢ်ဒီးခံန့ၣ်န့ၣ် ကဘၣ်ဖျါဝဲဒၣ်တၢ်ကးဘါမဲာ် လၢအကးဘါဝဲဒၣ် အကိာ်ပူၤဒီးအနါဒုးခံထီၣ်ဘိန့ၣ်လီၤ. ပုၤတဂၤဂ့ၢ်တဂၤဂ့ၢ်လၢအမ့ၢ်တလူၤပိာ်မၤထွဲဝဲဒၣ်တၢ်ကးဘါမဲာ်အတၢ်ဘျဲဖဲလၢအအိၣ်လၢလုၤခၢၣ်ပဒိၣ်ကိအတၢ်သ့ၣ်ထီၣ်သ့ၣ်တဖၣ်အပူၤန့ၣ်တၢ်ကမၤအဟးထီၣ်/တၢ်ကနီၣ်က့ၤအီၤန့ၣ်လီၤ.
- တၢ်တဆါဝဲဒၣ်တၢ်အိၣ်တၢ်အိၣ်သ့ၣ်တဖၣ်ဘၣ်, ဇီးတၢ်တဘၣ်ဟဲစိာ်န့ၣ်လီၤတၢ်အိၣ် မ့တမ့ၢ်တၢ်အိၣ်လၢလုၤခၢၣ်ပဒိၣ်ကိတၢ်သ့ၣ်ထီၣ်သ့ၣ်တဖၣ်အပူၤဘၣ်.

Livestreaming တၢ်ဒိတၢ်ဂီၤဒီးတၢ်ရၢလီၤအီၤတဘျီယီ

လုၤခၢၣ်ပဒိၣ်ကွီ LPS အံၤမၤသကိးတၢ်လၢကဟ့ၣ်လီၤဝဲဒၣ်တၢ်ဂ့ၢ်တၢ်ကျိၤ/တၢ်ဒိတၢ်ဂီၤဒီးရၢလီၤအီၤတဘျီယီ livestreaming အါတက့ၢ်လၢတၢ်ပြၢသ့ၣ်တဖၣ်လၢပုၤကွၢ်ကိတၢ်ဖိသ့ၣ်တဖၣ်အဂီၢ်န့ၣ်လီၤ. ကွီတဖျၢၣ်ဘၣ်တဖျၢၣ်န့ၣ်အိၣ်ဒီးအ YouTube Channel လၢကဟ့ၣ်လီၤကလီၤဝဲဒၣ် livestreaming ဝဲတၢ်လိာ်ကွဲ/တၢ်ပြၢအဆၢကတီၢ်န့ၣ်လီၤ. ကွီအပုၤဂဲၤလိာ်ကွဲဖိတနီၤလၢ basketball တၢ်ပြၢသ့ၣ်တဖၣ်ကဘၣ်တၢ်ရၢလီၤအီၤတဘျီယီလၢ KLKN-TV အတၢ်ဂဲၤလိာ်ကွဲသ့ၣ်တဖၣ်အပုၤယဲၤကဘျးပၤဖဲ-klkntv.com/LPSSports န့ၣ်လီၤ.

ကွီတဖၣ်အိၣ်ဒီး YouTube Channels သ့ၣ်တဖၣ် လၢတၢ်ဂဲၤလိာ်ကွဲသ့ၣ်တဖၣ်အဂီၢ်-

- East တီၤထီၣ်ကွီ = bit.ly/EHSLIVE
- လုၤခၢၣ်တီၤထီၣ်ကွီ = bit.ly/LHSLIVE
- North Star တီၤထီၣ်ကွီ = bit.ly/LNSLIVE
- Northeast တီၤထီၣ်ကွီ = bit.ly/LNELIVE
- Southeast တီၤထီၣ်ကွီ = bit.ly/LSELIVE
- Southwest တီၤထီၣ်ကွီ = bit.ly/LSWLIVE

တၢ်အိၣ်ဆူၣ်အိၣ်ချ့ၤဘၣ်ပးဒီးသးတၢ်ဆိကမိၣ် တၢ်ဟ့ၣ်မၤစၢၤလၢမိၢ်ပၢ်တဖၣ်အဂီၢ်

Blue Valley Behavioral Health တၢ်ဟ့ၣ်သ့ၣ်ပၢ်သး တၢ်အိၣ်ဆူၣ်အိၣ်ချ့ၤ တၢ်ကရၢကရိ အိၣ်ဒီးတၢ်မၤနီၣ်မၤပၤ/တၢ်ဂီၤမူပုၤကိာ်ဖိတခါ, အိၣ်ဝဲဒၣ်လွံၤ-ကူၢ်လၢအပိာ်ထွဲထီၣ်အခံတမံၤဘၣ်တမံၤလၢအဘၣ်ပးဒီးသးတၢ်ဆိကမိၣ်တၢ်အိၣ်ဆူၣ်အိၣ်ချ့ၤ ဘၣ်တၢ်ဒုးအိၣ်ထီၣ်အီၤလၢမိၢ်ပၢ်/ ပုၤကွၢ်ထွဲတၢ်ဖိတဖၣ်အဂီၢ်န့ၣ်လီၤ. တခါဒီးတခါ/တကူၢ်ဒီးတကူၢ်န့ၣ်ကယံာ်ဝဲ/ကထီၤဝဲ ၁၀-၁၅မံးနံး ဒီးတၢ်မၤန့ၢ်အီၤ/နမ့ၢ်အိၣ်ဒီးကွၢ်န့ၣ်နစၢ်လီၤဖဲတၢ်ဘျးဖဲအဝဲအံၤ [clicking this link](#) သ့ၣ်န့ၣ်လီၤ.

ပစံးဘျးဘၣ်ဝဲဒၣ် Foundation for LPS လုၤခၢၣ်ပဒိၣ်ကွီအဂီၢ်ခိၣ်ထံးတၢ်ကရၢကရိ, လၢအဟ့ၣ်မၤစၢၤဝဲဒၣ်တၢ်ဖဲးတၢ်မၤအဝဲအံၤ ယုာ်ဒီးကျိၣ်စုတၢ်ဆိၣ်ထွဲမၤစၢၤလၢ Coronavirus Aid တၢ်ဟ့ၣ်မၤစၢၤဘၣ်ပးဒီး ခိၣ်ရိန့ၣ်တၢ်ဆါယာ်, တၢ်မၤပူၤဖျး/တၢ်မၤကကြၢၣ်လီၤတၢ်ဆါ ဒီးမုၢ်ကျိၤဝဲၤကွၢ် တၢ်ပူၤဖျးဒီးတၢ်ဆူးတၢ်ဆါ/တၢ်ဘၣ်တၢ်ဘၢ တၢ်မၤ/တၢ်သိၣ်တၢ်သီလၢဘျီၣ်ခိၣ်ထုးထီၣ် Relief and Economic Security Act (CARES Act), လၢယုာ်အဲး ခိၣ်သ့ၣ်ကျိၣ်စုဝဲၤကျိၤ U.S. Department of Treasury ဒီးန့ၣ်ကြၢၤစကၢ် တၢ်အိၣ်ဆူၣ်အိၣ်ချ့ၤ ဝဲၤကျိၤ Nebraska Department of Health ဒီး Human Services, CFDA Number 21.019 တဖၣ်န့ၣ်လီၤ.

ထံဖိကီဖိ/ထံကီဖိ တၢ်မၤသံလီၤသး တၢ်ဒီသဒၢ **Lifeline** တၢ်မၤပူၤဖျဲးသးသမူအပျံၤ

ပသ့ၣ်ညါဘၣ်လံၤလၢ တနံၣ်အံၤတၢ်အိၣ်သး တၢ်သိးဒီးလၢနံၣ်လၢအပူၤကွံာ်/နံၣ်လၢအဂ့ၤအဂၤသ့ၣ်တဖၣ်ဘၣ်. တၢ်အဝဲအံၤမ့ၢ်တၢ်အရၢဒိၣ်မးလၢပကသ့ၣ်ညါဒီးန့ၢ်ပၢၢ်လၢ တၢ်မၤအသးဒ်လဲၣ်ဂ့ၤဒ်လဲၣ်ဂ့ၤန့ၣ်နတူၢ်ဘၣ်လၢအဂ့ၤ လီၤသ့ၣ်မံသးမ့ၢ်/အိၣ်ခ့ၣ်န့ၣ်လီၤ. တၢ်အဝဲန့ၣ်အိၣ်ဒီးတၢ်မၤစၢၤ ဒီးတၢ်ဟ့ၣ်လီၤမၤစၢၤသ့ၣ်တဖၣ်အိၣ်ဝဲဒၣ်/တၢ် မၤန့ၢ်အီၤသ့ၣ်ဝဲဒၣ်န့ၣ်လီၤ. ကိးဝဲဒၣ်ထံဖိကီဖိ/ထံကီဖိ တၢ်မၤသံလီၤသး တၢ်ဒီသဒၢ တၢ်မၤပူၤဖျဲးသးသမူ/ပျံၤမၤ ပူၤဖျဲးသးသမူ National Suicide Prevention Lifeline ဝဲ 1-800-273-8255 ဝဲလၢနမ့ၢ်အိၣ်ဒီးတၢ်ကီတၢ်ခဲဒီး တၢ်ဆိကမိၣ်လၢအဒုးအိၣ်ထီၣ်တၢ်လၢအလီၤပျံၤလီၤဖုး/တၢ်ကီတၢ်ခဲတဖၣ်.